

အတွဲ(၅) အမှတ်(၆) ဒီဇင်ဘာ၊ ၂၀၂၀

မွန်ပြည်လူ့အခွင့်အရေးဖောင်းဖေးရှင်က ထုတ်ဝေသည်

ကြိုတင်မဲပေးရာတွင် ကော်မရှင်၏ ချို့ယွင်းချက်များနှင့် နိုင်ငံရေးပါတီ၏လွှဲလွှဲခြားခြားမှုများ ရှိနေကြောင်း ကိုယ်စားလှယ်လောင်းများ ဆို



နိုဝင်ဘာ ၆၊ ၂၀၂၀

အသက် (၆၀) နှင့်အထက် သက်ကြီးမဲဆန္ဒရှင်က ၂၀၂၀ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၅) ရက်နေ့အထိ ကြိုတင်မဲများ ပေးအပ်လျက်ရှိလာ အဆိုပါမဲပေးမှုများတွင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ချို့ယွင်းချက်များ၊ နိုင်ငံရေးပါတီများ၏ လွှဲလွှဲခြားခြားမှုများနှင့် လွတ်လပ်ပြီး တရားမျှတမှုနှင့်ပတ်သက်၍ အားနည်းချက်များ ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောကြားခဲ့သည်။

စာ (၂) သို့

INSIDE



သံပြုရရှိမြို့နယ်တွင် ရွှေပြောင်းလမ်းလမ်းမဲစာများစုစည်း တစ်စုတစ်စု

စာ - (၅) သို့

ရွေးကောက်ပွဲကော်မရှင်ကပေါ် သံပြုရရှိမြို့နယ်ရှိ နိုင်ငံရေးပါတီများ မိတ်ဆက်ခွင့်မရှိ

စာ - (၆) သို့


ဘုံမူဝါဒ ချမှတ်ပြီးမှသာ "စာမျိုးသားညီညွတ်ရေးအစိုးရ" တွင် ပါဝင်ရန် စဉ်းစားမည်ဟု မွန်ညီညွတ်ရေးပါတီ ဆို

စာ - (၇) သို့

(၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မွန်ပြည်လူ့အခွင့်အရေးဖောင်းဖေးရှင်က ဂုဏ်ပြုကြိုဆိုပါသည်

စာ - (၈) သို့

ရေးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်အမျိုးသမီးတစ်ဦး လိမ်လည်မှုဖြင့် အမှုဖွင့်ခံရ



နိုဝင်ဘာ ၈၊ ၂၀၂၀

ယနေ့ရွေးကောက်ပွဲကျင်းပသည့် ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာနယ်မြေ (၁၀) ရှိ မဲရုံအမှတ် (၆) အဝင်ပေါက်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ပြည်ခိုင်ဖြိုး)ပါတီ၏ မဲရုံစောင့်ကြည့်ရေး

စာ (၄) သို့

ကြိုတင်မဲပေးရာတွင် ကော်မရှင်၏ ချို့ယွင်းချက်များနှင့် နိုင်ငံရေးပါတီ၏

နိုဝင်ဘာ ၆၊ ၂၀၂၀

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုဝင်ဘာလ (၅) ရက်နေ့တွင် ဆက်သွယ်ပြီး မေးမြန်းထားမှုကိုဖော်ပြ အပ်ပါသည်။

သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အား နည်းချက်များ "နောက်ဆုံးမဲစာရင်း(Update)ကို ကျွန်တော်တို့ မရထားဘူး။ ကော်မရှင်ကပဲ ရထားတော့ ကော်မရှင်ကပဲ သက်သေခံလက်မှတ်ကို ဖြန့်ဝေပေးတယ်။

အဲတော့ သက်သေခံလက်မှတ်ရတဲ့သူက ရသွားတယ်၊ မရတဲ့သူကမရဘူး။ အဲသလိုဖြစ်သွားတယ်။ လက်မှတ်မရတဲ့သူတွေက မဲပေးခွင့်ဆုံးရှုံးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုမျိုးပြဿနာဖြစ်နေတာကို သိလိုက်ရတော့ မနေ့က (နိုဝင်ဘာလ (၄) ရက်နေ့မှာ) ကျွန်တော်တို့က မြို့နယ်ကော်မရှင်ကို အကျိုးအကြောင်းပြောပြပြီး ဒီလိုမျိုးပြဿနာတွေမဖြစ်အောင် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ကို ညွှန်ကြားပေးဖို့ တိုက်တွန်းခဲ့တယ်" ဟု သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်ကျော် (ခ) နိုင်မင်းလတ်က ပြောပါသည်။

"မဲရုံတစ်ရုံနဲ့တစ်ရုံ မတူကြသလို တစ်ပါတီနဲ့တစ်ပါတီ ဩဇာလွှမ်းမိုးတာတွေလည်း မတူကြဘူး။ ကြိုတင်မဲဆိုတာ သက်ကြီးရွယ်အိုရဲ့ အခွင့်အရေးပဲ။ ဒါပေမယ့် တစ်ချို့နေရာမှာ အခက်အခဲတွေ အများကြီးရှိနေတယ်။ တစ်ချို့ကော်မရှင်တွေက သူတို့ကိုယ်တိုင် ဥပဒေကို မသိထားလည်း ဖြစ်နိုင်တယ်။ သိပြန်တော့လည်းသတိမထားမိတဲ့အခါကျတော့ အမှားတွေဖြစ်လာတယ်" ဟု ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မင်းအောင်ထူးက ပြောပါသည်။

"မဲလက်မှတ်ထုတ်ပေးတဲ့အခါမှာ မှားပြီးထုတ်ပေးတာတို့ ဥပမာပြည်နယ်လွှတ်တော်မဲလက်မှတ်ကို တိုင်းရင်းသားမဲလက်မှတ်ထုတ်ပေးတာမျိုးတွေ ရှိတယ်။ နောက်ပြီး ကော်မရှင်တွေက မဲဆန္ဒရှင်သက်သေခံလက်မှတ် ဖြန့်ဝေတဲ့အခါမှာတစ်ချို့နေရာမှာအဆင်ပြေတယ်။တစ်ချို့နေရာမှာ အဆင်မပြေတာတွေရှိတယ်။ ဥပဒေ မှာက သက်သေခံမဲလက်မှတ်ကို မဲဆန္ဒရှင်တွေရဲ့ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးရမယ်လို့ ဆိုထားတယ်။ အခုကတော့ တစ်ချို့ရွာတွေမှာ ကော်မရှင်က အိမ်တိုင်ရာရောက် မဖြန့်ဝေပေးနိုင်ဘူး။ ပြည်သူတွေကိုယ်တိုင် သွားယူရတာမျိုး အဲသလိုတွေရှိတယ်" ဟု မင်းအောင်ထူးက ဆက်ပြောပါသည်။

" နောက်ပြီး မဲလာထည့်တဲ့သက်ကြီးရွယ်အိုတွေမှာ တစ်ချို့က အမြင်အာရုံအားနည်းတဲ့သူတွေ၊ မသန်စွမ်း



သူတွေ ရှိတယ်။ သူတို့မှာက မိသားစုဝင်တွေလည်းပါမလာဘူး။ အဲလူတွေကျတော့ ကာယကံရှင်က ပြောတာတစ်မျိုး ဝန်ထမ်းတွေက ထုပေးတာတစ်မျိုး အဲလိုတွေလည်းရှိတယ်" ဟု မင်းအောင်ထူးက ပြောသည်။

ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ရီ(ခ)မိစန္ဒာနန်ကလည်း "ကြိုတင်မဲလာထည့်တဲ့ သက်ကြီးရွယ်အိုတွေ၊ မဲမပေးတတ်တဲ့ သက်ကြီးရွယ်အိုတွေ၊ စာမဖတ်တတ်တဲ့ အသက်ကြီးသူတွေကျတော့ သူတို့နဲ့အတူပါလာတဲ့မိသားစုဝင်တွေက ကူညီပြီး တံဆိပ်တုံးထုပေးခွင့်ရှိ ပေမယ့်ရပ်ကျေးကော်မရှင်က လက်မခံဘူး။ ရပ်ကျေးက လက်မခံတော့ ကျွန်မတို့က မြို့နယ်အထိ ညှိနှိုင်းရတယ်။ အဆင်ပြေသွားတယ်။ အဆင်ပြေသွားပေမယ့် ကျေးရွာမှာတော့ ကော်မရှင်ကတော့ ဆက်ပြီး အကျပ်ကိုင်နေဆဲပဲ" ဟု ပြောပါသည်။


"သဘောကတော့ မိသားစုဝင်တွေကို ကိုယ်စားမထည့်ခိုင်းဘူးပေါ့။ ကာယကံရှင်ကိုယ်တိုင် ထည့်တတ်သလို ထည့်ခိုင်းတယ်။ လုံးဝမလုပ်တတ်ရင်တော့ မဲရုံဝန်ထမ်း

က ကူညီပေးမယ်။ ဝန်ထမ်းက ကူညီပေးတာကို မဲဆန္ဒရှင်က အယုံအကြည်မရှိဘူး။ လက်မခံနိုင်ဘူး။ ဒီကိစ္စကို မြို့နယ်ကော်မရှင်အထိ ညှိနှိုင်းရတယ်။ အဆင်တော့ ပြေသွားပါတယ်" ဟု မိစန္ဒာနန်က ပြောသည်။

" ကြိုတင်မဲပထမနေ့က ကျိုက်မရောမြို့မှာ ဖြစ်သွားတယ်။ ပြည်နယ်လွှတ်တော်မဲလက်မှတ်ကို ထုတ်မပေးဘူး။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နောက်ပြီး တိုင်းရင်းသားရေးရာလွှတ်တော်ကိုပဲ ထုတ်ပေးတယ်။ ဒါပေမယ့် အဲလူတွေကို ပြန်ခေါ်ပြီး အသစ်ပြန်ထည့်ခိုင်းလိုက်တယ်" ဟု မိစန္ဒာနန်က ဆက်ပြောပါသည်။

ကော်မရှင်အပေါ် နိုင်ငံရေးပါတီများ၏ လွှမ်းမိုးမှု

"ကြိုတင်မဲနဲ့ပတ်သက်ပြီး ပြောရမယ်ဆို ကျွန်တော်တို့ ဘက်မှာတော့ မဲဆန္ဒရှင်သက်သေခံ လက်မှတ်ဖြန့်ဝေတဲ့အခါမှာ ကော်မရှင်တွေက ဖြန့်ဝေရတယ်။ ဖြန့်ဝေတဲ့အခါမှာ ဘာကိုသွားတွေ့ရသလဲဆိုတော့ ကော်မရှင်အားလုံးကို ပြောတာမဟုတ်ဘူးပေါ့နော်။ --- ပါတီကို



နောက်တစ်ခုက ကြိုတင်မဲလားပေးတဲ့ အသက်ကြီး
ရွယ်အိုတွေမှာ အမြင်အာရုံအားနည်းတဲ့သူတွေ၊ လက်
တုန်နေတဲ့သူတွေ ရှိတယ်။ သူတို့မှာ မိသားစုဝင်တွေ
ပါမလာတော့ မဲရုံဝင်ထမ်းက ကူညီပြီး တံဆိပ်တုံးထုပေး
တာဟာ ဥပဒေနဲ့ ကိုက်ညီပေမယ့် --- ပါတီကကန့်ကွက်

“ ကွမ်ငန်းကျေးရွာမှာကျတော့ အစိုးရထောက်ပံ့ကြေး နှစ်သောင်း လက်ခံထားတဲ့သူတွေကတော့ ကြိုတင်မဲ သွားမပေးရဲဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့ ပါတီကို မဲမပေးရမ္မာစိုးလို့။ ထောက်ပံ့ကြေးနှစ်သောင်း ရထားတဲ့သူတွေက --- ပါတီကိုပဲ မဲပေးရမယ်လို့

“ကြိုတင်မဲရဲ့ကောင်းကျိုးကတော့ နိုဝင်ဘာ (၈) ရက်နေ့ မဲပေးမယ့်ရက်ကျရင် လူနည်းသွားတာမှန်ပေမယ့် လုပ်သွားတာကတော့ အမှားတွေရှိနေတာကို တွေ့မြင်နေရတယ်” ဟု မင်းအောင်ထူးက ပြောသည်။



ရေးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲကွက်သစ်စားလှယ်အမျိုးသမီးတစ်ဦး လိမ်လည်မှုဖြင့် အမှုဖွင့်ခံရ

နိုဝင်ဘာ ၈၊ ၂၀၂၀

ယနေ့ရွေးကောက်ပွဲကျင်းပသည့် ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာနယ်မြေ (၁၀) ရှိ မဲရုံအမှတ် (၆) အဝင်ပေါက်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ပြည်ခိုင်ဖြိုး)ပါတီ၏ မဲရုံစောင့်ကြည့်ရေး ကိုယ်စားလှယ်အမျိုးသမီးတစ်ဦးထံမှ UEC အမှတ်အသားပါ တံဆိပ်တုံးတစ်ခုနှင့် တံဆိပ်တုံးအတူတစ်ခု စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါအမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ (၄၂၀/၄၆၈) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရေးမြို့မရဲစခန်းထံမှ သတင်းရရှိသည်။

အဆိုပါ အမျိုးသမီးကို မသင်္ကာသဖြင့် အထူးရဲက ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းထံမှ မဲလက်မှတ်နမူနာ (၄) စောင်အပါအဝင် တံဆိပ်တုံးအတုနှင့် တံဆိပ် တုံးအစစ် နှစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရ သည်။

"သူ့အိတ်ထဲပါလာတဲ့ တံဆိပ်တုံးတွေက မဲဆွယ်
စည်းရုံးရေးအချိန်က နမူနာပြုဖို့ အသုံးပြုခဲ့တဲ့တံ

ဆိပ်တုံးတွေပါတဲ့။ အခုတော့ သူ့ကို ရေးမြို့မရဲ စခန်းမှာ ထိန်းသိမ်းထားတယ်။ သူ့ကို မစစ်ဆေးရသေးဘူး” ဟု ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူရဲ အရာရှိတစ်ဦးက ဆိုသည်။

အဆိုပါအမျိုးသမီးအနေဖြင့် တံဆိပ်တုံးအတုဖြင့်
မဲစာရွက်များအပေါ် ရိုက်နှိပ်မှု မပြုလုပ်ရသေး
ကြောင်း သိရသည်။



ရေးမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းသုံး
သောင်းကျော်ရှိပြီး မဲရုံစုစုပေါင်း (၁၃၀) ရုံ ရှိ
သည်။

သံဖြူနဂါးမြို့နယ်တွင် ရွှေ့ပြောင်းအလုပ်သမားမဲအများစုဖြင့် အင်္ဂါအယ်ဒီ အနိုင်ရဟု မွန်ကောင်နိုင်ရေးကော်မတီ သံသယဖြစ်



နိုဝင်ဘာ ၂၅၊ ၂၀၂၀

၂၀၂၀ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ်မြေအမှတ် (၁) တွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ကို မွန်ညီညွတ်ရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ မဲရုံကိုယ်စားလှယ်တစ်ဦးက ရွေးကောက်ပွဲဥပဒေပါ ပုဒ်မ (၂) ခုဖြင့် ချောင်းနှစ်ခွဲ နယ်မြေရဲစခန်း၌ အမူပွင့်ခဲ့ကြောင်း သိရသည်။

ဒေါ်ခင်မျိုးမြင့်သည် နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲနေ့တွင် မဲစာရင်းတွင် မပါဝင်သည့် မျှော်လောကျေးရွာမှ ရွာသူရွာသား (၁၈)ဦး မဲပေးနိုင်ရန်အတွက် ရပ်ကျေးရေးကောက်ပွဲကော်မရှင်ကို

ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဆိုသည်။
 “အဓိကက မဲစာရင်းမှာ မပါတဲ့သူ တွေကိုအတင်း
 မပေးခိုင်းတာ။ လွှတ်တော်ကိုယ်စားလှယ်တစ်
 ယောက်ရဲ့ အာဏာကိုသုံးပြီးတော့ မဲရံပရဂျက်နဲ့
 ပေ (၂၀) (၃၀) အတွင်းမှာ ကျေးရွာရွေးကောက်
 ပွဲကော်မရှင်ကို ခြိမ်းခြောက်တယ်။ ဒီလို မတရား
 တာတွေကို ပြည်သူတွေက ကြားသိရင် နိုင်ငံရေး
 ကို စိတ်ကုန်သွားမှာစိုးတဲ့အတွက် အမှုဖွင့်တိုင်
 ကြားရတာပါ ” ဟု မဲရံကိုယ်စားလှယ် မိစုမွန်က
 ပြောပါသည်။

ဒေါ်ခင်မျိုးမြင့်ကို ပြည်နယ် (သို့) တိုင်းဒေသကြီး လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ (၆၁) မဲရုံတွင်းဖြစ်စေ မဲရုံမှ ကိုက် (၅၀၀) အကွာ အတွင်း၌ဖြစ်စေ ဆန္ဒမဲပေးရန်သို့မဟုတ်မပေးရန် တိုက်တွန်းသွေးဆောင်ခြင်း၊ ပုဒ်မ (၆၂) မဲရုံမှနှင့် မဲရုံအဖွဲ့ဝင်များအား နှောင့်ယှက်ခြင်းဟူသည့် ပုဒ်မ (၂) ခုဖြင့်အမှုဖွင့်ထားကြောင်း ချောင်းနှစ်ခွဲ နယ်မြေရဲစခန်းမှ စခန်းမှူးဦးလှထွန်းက ပြောပါ သည်။

“ ကျန်တဲ့ဖြစ်စဉ်တွေကိုတော့ ပြောပြပေးလို့ မရဘူး။ တိုင်ကြားစာလာပေးလို့အမှုဖွင့်ထားပါတယ်။ တိုင်ကြားတဲ့အကြောင်းရင်းကိုတော့ စစ်ဆေးဆဲ”

ကာလမို့ ပြောလို့မရသေးပါဘူး” ဟု ဦးလှထွန်းက ပြောပါသည်။

အမှုဖွင့်ထားသော ပုဒ်မ (၂) မျိုးစလုံးမှ တစ်မျိုးမျိုး ကို ကျူးလွန်ကြောင်း ပြစ်မှုစီရင်ခြင်းခံရလျှင်တစ် နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ် သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြည်နယ်ရွေးကောက် ပွဲဥပဒေတွင် ပြဌာန်းထားသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၁) တွင် NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်က မဲအရေ အတွက် (၂၅,၂၇၂) မဲဖြင့် အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ရီ (ခေါ်) မိဝန္ဒာနွန်က မဲအရေအတွက် (၉,၃၁၄) မဲဖြင့် ဒုတိယမဲအများဆုံး ရရှိခဲ့သည်။



သံဖြူရပ်မြို့နယ်တွင် ရွှေ့ပြောင်းအလုပ်သမားမဲအများစုဖြင့် အန်အယ်ဒီ အနိုင်ရဟု မွန်အောင်နိုင်ရေးကော်မတီ သံသယဖြစ်



၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်



သံဖြူရပ်မြို့နယ် အမျိုးသားလွှတ်တော် (၈) တွင် NLD အနိုင်ရ

အမျိုးသားလွှတ်တော် (၈)	ကိုယ်စားလှယ်လောင်းအမည်	မဲရလဒ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်	ဒေါ်မြတ်သီတာထွန်း	၃၅၀၂၈
မွန်ညီညွတ်ရေးပါတီ	နိုင်နိုင်ဦး	၃၂၆၄၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ	ဦးပါစိန်	၉၉၁၉
ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ	ဦးမြင့်စိုး	၇၃၂

၁၀/၁၁/၂၀၂၀ ရက်နေ့ မွန်းလွဲ(၃:၀၀)နာရီ

နိုဝင်ဘာ ၁၁၊ ၂၀၂၀

၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်နယ် သံဖြူရပ်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ် (၄) နေရာရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(အန်အယ်ဒီ)က (၃) နေရာအနိုင်ရရှိခဲ့ပြီးဒေသခံတိုင်းရင်းသားပါတီဖြစ်သည့် မွန်ညီညွတ်ရေးပါတီက (၁) နေရာသာ အနိုင်ရရှိခဲ့ရာ ရွှေ့ပြောင်းအလုပ်သမား မဲအများစုဖြင့် အန်အယ်ဒီ အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီ အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ခိုစိုက်က ပြောကြားလိုက်သည်။

“ကျွန်တော်တို့ တွက်ထားကတော့ မြို့ပေါ်မှာ မဲအရေအတွက်တစ်ဝက်လောက်တော့ ရရှိဖို့ရှိတာပေါ့နော်။ ဒါပေမဲ့ အခုက အဲတစ်ဝက်ကို မရဘူး။ ရပ်ကွက် (၂) ခုပဲ နိုင်တယ်။ တစ်ချို့ရပ်ကွက်မှာဆို မဲကွာဟချက် အများအပြားနဲ့ကို ရှုံးတာ။ အဲဒါကို သံသယဖြစ်တော့ မဲစာရင်းကိုကြည့်တော့လည်း မဲဆန္ဒရှင်ဦးရေက များနေတယ်။ အဓိပ္ပာယ်ကတော့ ရွှေ့ပြောင်းလုပ်သားတွေ များလာတာပဲ။ ဒီလိုရုံးရတာက ရွှေ့ပြောင်းလုပ်သားမဲတွေကြောင့်လို့ ကျွန်တော်တို့ သံသယဖြစ်မိတယ်။ သက်သေအခိုင်အမာနဲ့ ဆက်လုပ်သွားနိုင်ဖို့ကို အစည်းအဝေးခေါ်ပြီး (လုပ်ဆောင်သွားမယ်) ” ဟု နိုင်ခို

စိုက်က ပြောပါသည်။

သံဖြူရပ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အန်အယ်ဒီက (၃၅,၃၃၀) မဲ၊ မွန်ညီညွတ်ရေးပါတီက (၂၉,၆၉၁) ဖွင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်နေရာတွင် အန်အယ်ဒီက (၃၅,၀၂၈) မဲ၊ မွန်ညီညွတ်ရေးပါတီက (၃၂,၆၄၅) မဲ ဖွင့်လည်းကောင်း၊ ပြည်နယ်လွှတ်တော်အမှတ် (၁) တွင် အန်အယ်ဒီက (၂၂,၆၃၀) မဲ၊ မွန်ညီညွတ်ရေးပါတီက (၁၂,၃၁၈) မဲ ဖွင့်လည်းကောင်း၊ ပြည်နယ်လွှတ်တော်အမှတ် (၂) တွင် မွန်ညီညွတ်ရေးပါတီက (၂၀,၆၆၈) အန်အယ်ဒီက (၁၂,၀၆၄) မဲ ဖွင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့သိရသလောက်တော့ ရွှေ့ပြောင်းလုပ်သားတွေက မဲထည့်ပြီးတာနဲ့ သူတို့နေရာကို သူတို့ပြန်သွားကြပြီ။ ဒီကြားထဲမှာ သူတို့နေထိုင်စားသောက်ဖို့ကို အန်အယ်ဒီက စီစဉ်ထောက်ပံ့ပေးထားတယ်လို့လည်း ကြားရတယ်။ မဲထည့်ပြီးတာနဲ့ပြန်သွားတယ်ဆိုတော့ မဲစာရင်းမှာသူတို့လူပိုပါအောင်လုပ်ထားတာပဲ။ အဲတော့ကျွန်တော်တို့ မဲအရေအတွက်က နည်းသွားတာပေါ့။ ဒီကိစ္စကို ဆက်လက်အဖြေရှာသွားနိုင်ဖို့ကို ဆွေးနွေးသွားဖို့ရှိတယ်” ဟု နိုင်ခိုစိုက်က ဆက်ပြောပါသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ရွေးကောက်ပွဲနည်းဥပဒေ (၁၀) ဖြင့် မဲပေးပိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီးအဆိုပါနည်းဥပဒေပြင်ဆင်ချက်ကို တိုင်းရင်းသားပါတီအများအပြားက ကန့်ကွက်ခဲ့ သော်လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သော်လည်း မဲဆန္ဒနယ်မြေအချို့တွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပြီးသတ်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(အန်အယ်ဒီ)က တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့နိုင်သည့် အရေအတွက်ထက် ကျော်လွန်အနိုင်ရရှိထားပြီဖြစ်ကြောင်း ထွက်ပေါ်နေသည့် သတင်းများအရ သိရှိရသည်။



ရွေးကောက်ပွဲကော်မရှင်အပေါ် သံဖြူဇရပ်မြို့နယ်ရှိ နိုင်ငံရေးပါတီများ စိတ်ကျေနပ်မှုမရှိ



ဒီဇင်ဘာ ၁၄၊ ၂၀၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော ဆောင်ရွက်ချက်များအပေါ် မှန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ နိုင်ငံရေးပါတီများက ကျေနပ်မှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သကဲ့သို့ လာမည့် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်လည်းသံဖြူဇရပ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆန္ဒမော်ထုတ်သွားမည်ဟု သိရှိရသည်။

“မဲစာရင်းတွေ ပြန်ညှိဖို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှာ စာရင်းတွေ တောင်းထားတယ်။ အစက ခရိုင်ကော်မရှင်က ခွင့်ပြုရင် ရမယ်ပြောတယ်။ နောက်ကျတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုမှ ပေးလို့ရမယ် ထပ်ပြောပြန်တယ်။ တောင်းဆိုချက်အပေါ် လိုက်လျောမပေးနိုင်ဘူးလို့ အကြောင်းပြန်လာတယ်” ဟု သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးအင်အားစုတို့ နိုင်ငံအောင်မြင်စိန်က ပြောပါသည်။

ဒီဇင်ဘာ (၁၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် မွန်ညီညွတ်ရေးပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ဦး (ခေါ်) နိုင်တလချန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်ဗညားအိန်နှင့် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်မင်းလတ် (ခေါ်) ဦးထွန်းမြင့်ကျော်တို့က သတင်းထောက်များနှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။

“ကျွန်တော်တို့ သံသယဖြစ်တာကတော့ မဲလာပေးတဲ့သူအရေအတွက် ပိုများနေတာ၊ အသက်မပြည့်သေးတဲ့သူတွေ မဲလာပေးတာ၊ မဲစာရင်းကပွင့်လင်းမြင်သာမှုမရှိတာ အဲဒါတွေပေါ့။ ဒါတွေကို ပြန်စိစစ်နိုင်ဖို့ ကော်မရှင်အဆင့်ဆင့်ဆီမှာ စာရင်းတွေ တောင်းနေတာ။ နိုင်ငံတော်သမ္မတအထိ စာတင်ဖို့ စဉ်းစားထားတယ်” ဟု နိုင်ဗညားအိန်ကဆက်ပြောပါသည်။

နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများနှင့် တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ရွေးကောက်ပွဲဆိုင်ရာဖြစ်မှုများနှင့် ပြစ်ဒဏ်များနှင့် အခန်း (၁၄) တရားမဲ့ပြုကျင့်မှုများအတိုင်းသာ လုပ်ဆောင်သွားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပြီး ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ပေးအပ်နိုင်ခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။

ဒီဇင်ဘာ (၁၅) ရက်နေ့တွင်ပြုလုပ်မည့် ဆန္ဒမော်ထုတ်ပွဲသည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်ခြင်း မရှိ၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သံဖြူဇရပ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားထားသည်။

ပြည်ခိုင်ဖြိုးပါတီက တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာပေါင်း (၅၀) နှင့် အထက်တင်သွင်းသွားမည်ဟု ပြောဆိုထားသကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း အနိုင်ရ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် (၅) ဦးကို ကန့်ကွက်သွားမည်ဟု ပြောဆိုထားသည်။



(၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို

ဒီဇင်ဘာ ၁၀၊ ၂၀၂၀

၂၀၂၀ ဒီဇင်ဘာလ (၁၀) ရက်နေ့ ယနေ့တွင်ကျရောက်သည့် (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ယခုအချိန်သည် ကမ္ဘာတစ်ဝန်းလုံးရှိ လူသားအားလုံးအနေဖြင့် COVID-19 ကပ်ရောဂါနှင့် ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ရုန်းကန်နေရချိန်ဖြစ်ပါသည်။

ကပ်ရောဂါကာလတစ်လျှောက် မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ ဆုံးရှုံးခြင်း၊ စီးပွားရေး ကျဆင်းခြင်းနှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ မလုပ်ကိုင်နိုင်ခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ သို့သော် လက်နက်ကိုင်တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကိုင်တပ်များအထူးသဖြင့် တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲပင် ဖြစ်သည်။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းအပါအဝင် အခြားသောလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ မှတ်တမ်းများအရ အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်ခဲ့ကြသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် ထောင်နှင့်ချီပြီး ရှိနေသည်။ ၎င်းတို့အနက် ဥပဒေပြင်ပသတ်ဖြတ်ခြင်း၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အတင်းအဓမ္မနေရပ်စွန့်ခွာစေခြင်းနှင့် တိုင်းရင်းသားလူမျိုးစုနှင့် ကိုးကွယ်သည့်ဘာသာအပေါ် အခြေခံသော ခွဲခြားဆက်ဆံခြင်းစသည်တို့သည် ပြင်းထန်သော ချိုးဖောက်မှုများဖြစ်သည်။

တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲမှုများကို သက်တမ်းတိုးနေသော်လည်း တိုက်ပွဲများဆုံးဖြတ်ပွားရာ ရခိုင်ပြည်နယ်ကို ချန်လှပ်ထားဆဲဖြစ်သည်။ တိုက်ပွဲများကြောင့် ရခိုင်ပြည်သူများနည်းတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်း၊ ကချင်နှင့် ကရင်ပြည်နယ်များရှိ ပြည်သူများအနေဖြင့်လည်း စနစ်တကျကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားနေကြရသည်။

အဆိုးရွားဆုံးအနေအားဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အထူးသဖြင့် ရခိုင်နှင့် ကချင်ပြည်နယ်များတွင် ကန့်သတ်ထိန်းချုပ်ထားလျက်ရှိပြီး ကြီးမားကျယ်ပြန့်သည့် ချိုးဖောက်မှုများကို ဆက်လက်ဖြစ်ပွားနေစေရန် တွန်းအားပေးနေသည်။ အစိုးရလက်အောက်ရှိ ကာကွယ်ရေးအင်အားစုများအနေဖြင့် ၎င်းတို့ကျူးလွန်သော ချိုးဖောက်မှုများအတွက် ပြစ်ဒဏ်မှတင်းလွတ်ခွင့်ရရှိနေဆဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်သော နိုင်ငံတော်အစိုးရကလည်း ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်းမရှိ၊ တာဝန်ယူတာဝန်ခံခြင်းမရှိစေဘဲ ကျူးလွန်မှုများကို ဆက်လက်ခွင့်ပြုထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် အသင်းအဖွဲ့ဖွဲ့စည်းခြင်းကို ထိန်းချုပ်ရန်အတွက်ဖိနှိပ်သည့် ဥပဒေများကို အသုံးပြုနေဆဲဖြစ်ပြီး ၎င်းတို့၏အခွင့်အရေးများကို ငြိမ်းချမ်းစွာ ကျင့်သုံးတောင်းဆိုနေသည့် တက်ကြွသပြည်သူလူထုများကို ဖမ်းဆီးထောင်ချလျက်ရှိသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေမှန်ကို ထုတ်ဖော်ပြောဆိုသည့် လူ့အခွင့်အရေး ကာကွယ်သူများ၊ သတင်းထောက်များနှင့် ရှေ့နေများအနေဖြင့် ခြိမ်းခြောက်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ အမျိုးသမီးနှင့် ကလေးသူငယ်များအနေဖြင့်လည်း အကြမ်းဖက်ခံရမှုများကို ခံစားနေရ ဆဲဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့်တရားစီရင်ရေးကဏ္ဍများအနေဖြင့်၎င်းတို့ကိုပိုမိုကာကွယ်ပေးရန် လိုအပ်နေသည်။



Art by - United Nations

72nd INTERNATIONAL
DECEMBER
Re
Bet
and Stand- U



များအနေဖြင့်လည်း အကြမ်းဖက်ခံရမှုများကို ခံစားနေရ ဆဲဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့်တရားစီရင်ရေးကဏ္ဍများအနေဖြင့်၎င်းတို့ကိုပိုမိုကာကွယ်ပေးရန် လိုအပ်နေသည်။

ဒေသန္တရအစိုးရအာဏာပိုင်များက COVID-19 ဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုများနှင့် အသွားအလာကန့်သတ်ခြင်းများကို ကျင့်သုံးရာတွင်လည်း ဥပဒေဘောင်ကို ကျော်လွန်ကျင့်သုံးခြင်းများ၊ ဥပဒေနှင့်မညီသော ထိန်းသိမ်းခြင်း၊ မတရားဖမ်းဆီးခြင်းများ၊ အသွားအလာကန့်သတ်ခြင်းများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်သူများအပေါ် တင်းကြပ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။ COVID-19 ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ရာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ဒေသရှိပြည်သူများနှင့် ဝေးလံခေါင်သီဒေသမှ ပြည်သူများကို ချန်လှပ်ထားခဲ့သည်။ ၎င်းတို့သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် အစိုးရပေးအပ်သည့် ထောက်ပံ့မှုများကိုမရရှိခဲ့ကြချေ။

ယခုနှစ်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၏

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက လွှတ်ပြန်ကြိုဆိုပါသည်



လူ့အခွင့်အရေးရက်စွဲ ကမ္ဘာ့လူ့အခွင့်အရေးရက်စွဲ (၇၂) ချာ

ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့

HUMAN RIGHTS DAY

, 10, 2020

မွန်ကော့မွန်ဟဲ့ဟဲ့ပရောပရော

ပိုင်ကော့စီဒါ အန္တရာယ်ကပ်

cover
tter

Up for Human Rights

လူကိုလူချင်း ခွဲခြားမှုကင်း
စုပေါင်းကာကွယ် ကိုဗစ်အန္တရာယ်



- နောက်ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်မည့် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအားလုံးကို ကာကွယ်စောင့်ရှောက်သွားရန်
- တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများအားလုံးကို ရပ်တန့်ရန်၊ လူ့အခွင့်အရေးကို လေးစားရန်၊ လူ့အခွင့်အရေးချိုးဖောက်သော မိမိတို့၏တပ်ဖွဲ့ဝင်များကို အပြစ်ပေးအရေးယူရန်
- ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများအနေဖြင့် COVID-19 ဆိုင်ရာ ထောက်ပံ့မှုများနှင့် ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများကို လုံလုံလောက်လောက်နှင့် တန်းတူညီမျှစွာ ထောက်ပံ့ပေးရန်၊ ထိုသို့ ထောက်ပံ့ရာတွင် အမှန်တကယ်လိုအပ်နေသည့် ပြည်သူတိုင်းကို ကူညီ ထောက်ပံ့ရန်၊ နိုင်ငံသားတိုင်း၏ အသက်ရှင်နေထိုင်ခွင့်နှင့်ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း အာမခံနိုင်စေရန်၊ လူသားချင်းစာနာမှုအကူအညီများ၊ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများနှင့် အသိပညာပေးမှုများ ပေးအပ်ရာတွင် လူနည်းစုတိုင်းရင်းသားဒေသမှ ပြည်သူများ ပါဝင်စေရန်



နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခြင်း၊ ငြိမ်းချမ်းစွာ
စုဝေးခြင်းနှင့် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းကို
ထိန်းချုပ်ရန်အတွက်ဖိနှိပ်သည့်
ဥပဒေများကို အသုံးပြုနေဆဲဖြစ်ပြီး
၎င်းတို့၏အခွင့်အရေးများကို ငြိမ်းချမ်းစွာ
ကျင့်သုံးတောင်းဆိုနေသည့်
တက်ကြွသူပြည်သူလူထုများကို
ဖမ်းဆီးထောင်ချလျက်ရှိသည်။

ဆောင်ပုဒ်သည် "ပိုမိုကောင်းမွန်စွာ နှလုံးထူလာနိုင်ရေး" ဖြစ်သည်။ ပိုမိုကောင်းမွန်စွာ နှလုံးထူလာနိုင်ရန်အတွက် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို ခိုင်မာစေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူကိုင်တွယ်ဖြေရှင်းခြင်း၊ လူသားအားလုံး၏ အခွင့်အရေးများကို လေးစားခြင်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းယန္တရားများကို ဖန်တီးကျင့်သုံးခြင်းနှင့် ခိုင်မာအားကောင်းစေခြင်းတို့ကို လုပ်ဆောင်ရမည့်အပြင် သက်ဆိုင်ရာအင်အားစုများအားလုံးသူကလွှာနှင့်သူပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းလုပ်ဆောင်ရမည် ဖြစ်သည်။

ကျွန်ုပ်တို့အားလုံးသည် ဤကမ္ဘာမြေပေါ်တွင် အတူတကွရှင်သန်နေထိုင်ကြသူများ ဖြစ်သည်။ တရားမျှတခြင်း၊ အားလုံးပါဝင်နိုင်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ကျွန်ုပ်တို့ရှေ့ဆက်လျှောက်လှမ်းရမည့် ဦးတည်ချက်များ ဖြစ်သည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းအနေဖြင့် (၇၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် အောက်ပါအချက်များကို တောင်းဆိုအပ်ပါသည်။

အလှူရှင်များ ထောက်ပံ့မှု ရပ်ဆိုင်းရန်ရှိသဖြင့် မွန်အမျိုးသားပညာရေးဌာန ရန်ပုံငွေခက်ခဲမည်



Photo: MNA

နိုဝင်ဘာ ၂၄၊ ၂၀၂၁

လာမည့်ပညာသင်နှစ်တွင် အလှူရှင်များက မွန်အမျိုးသားပညာရေးဌာနသို့ ပုံမှန်ပေးအပ်နေကျ ဖြစ်သော ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းမည် ဖြစ်သည့် ဌာနအနေဖြင့် ရန်ပုံငွေအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ဖွယ်ရှိကြောင်း မွန်အမျိုးသားပညာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆရာမင်းအောင်ဇေက ပြောပါသည်။

“တစ်ချို့အလှူရှင်တွေက အကြောင်းကြားလာပြီ။ လာမယ့် ၂၀၂၁ မေလကုန်ဆိုရင် ထောက်ပံ့မှုတွေ ရပ်ဆိုင်းတော့မည်ဆိုပြီး ဆက်သွယ်လာတာ ရှိတယ်။ ဒီကိစ္စအပေါ် ဘယ်လိုဆက်လက် လုပ်ဆောင်မယ်၊ ရှေ့ဆက်ဘယ်လိုသွားရမယ်ဆိုတော့ ဆွေးနွေးညှိနှိုင်းနေတုန်းပဲ။ ခက်ခဲလာဖို့တော့ ရှိတာပေါ့” ဟု ဆရာမင်းအောင်ဇေကပြောသည်။

မွန်အမျိုးသားပညာရေးကော်မတီလက်အောက်ရှိ မွန်အမျိုးသားကျောင်းများအနေဖြင့် အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် အဓိကလည်ပတ်နေခြင်းဖြစ်ပြီး ကူညီထောက်ပံ့မှု မရရှိနိုင်ပါက ကျောင်းဆရာဆရာမများ၏ လစာပေးအပ်ရာတွင် အခက်အခဲ ကြီးကြီးမားမား ဖြစ်လာမည်ဖြစ်

သည်။

“အဓိကကတော့ ဆရာဆရာမလစာအတွက် ဘဏ္ဍာငွေ အခက်အခဲပဲ။ သင်ကြားရေးနဲ့ဆောက်လုပ်ရေးပိုင်းတော့ တစ်ခြားအလှူရှင်တွေ ထပ်ရှာလို့ ရနိုင်သေးတယ်။ တကယ်တော့ ဆရာဆရာမလစာငွေ ထောက်ပံ့တာက အစိုးရက လုပ်ပေးရမှာ။ သူတို့က လုပ်မပေးတော့ အလှူရှင်တွေကို အားကိုးနေရတယ်။ အခု အလှူရှင်တွေကလည်း ထောက်ပံ့မှု ရပ်မယ်ဆိုတော့ ဒုက္ခဖြစ်တာပဲ” ဟု ဆရာမင်းအောင်ဇေက ဆက်ပြောပါသည်။

မွန်အမျိုးသားပညာရေးကော်မတီ အနေဖြင့် ဆရာဆရာမများ၏ လစာငွေပေးချေခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ သင်ကြားရေးအတွက် ကုန်ကျခြင်းနှင့် ပညာရေးဝန်ထမ်းများကို ထောက်ပံ့ခြင်းများအတွက် စာသင်နှစ် (၁) နှစ်လျှင် ဘဏ္ဍာငွေ ကျပ်သိန်း (၂၀,၀၀၀) ခန့် ကုန်ကျသုံးစွဲနေရသည်။ အဆိုပါကုန်ကျစရိတ် စုစုပေါင်း၏ (၇၀) ရာခိုင်နှုန်းကို ဆရာဆရာမများ၏ လစာငွေပေးချေရာတွင် အသုံးပြုနေကြောင်း သိရသည်။

မွန်အမျိုးသားကျောင်းမှ ဆရာဆရာမများ၏ လစာငွေများကို ကူညီထောက်ပံ့ပေးရန် ပြည်နယ်နှင့်

ပြည်ထောင်စုအဆင့် အစိုးရဌာနဆိုင်ရာများကို တင်ပြတောင်းဆိုခဲ့သော်လည်း စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိချေ။

၂၀၁၉ ခုနှစ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အကြံပေးချက်အရ မွန်အမျိုးသားကျောင်းများကို ကူညီထောက်ပံ့ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနသို့ တင်ပြခဲ့ရာ “တိုင်းရင်းသားစာသင်ကျောင်းများ ထောက်ပံ့ရေးကိစ္စသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြုံငုံစဉ်းစားဆောင်ရွက်ရမည့်ကိစ္စဖြစ်သဖြင့် အားလုံးညီညီမျှမျှ ထောက်ပံ့ပေးရန် လိုအပ်သည့်အတွက် ယခုကိစ္စကို ဆိုင်းငံ့ထားရန်” ဟုသာ စာဖြင့် အကြောင်းပြန်ခဲ့ပါသည်။

မွန်အမျိုးသားပညာရေးဌာနသည် မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ကို အသုံးပြုနေသည့် တိုင်းရင်းသားပညာရေးဌာနတစ်ခုဖြစ်ပြီး ၎င်းတို့လက်အောက်တွင် မွန်အမျိုးသားကျောင်း (၁၃၃) ကျောင်း၊ ဆရာဆရာမ (၇၀၀) ကျော်နှင့် ကျောင်းသားကျောင်းသူ (၂၅,၀၀၀) ကျော် ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန်အတွက် မဲစာရင်းပုံစံများ တောင်းခံသော်လည်း
ကော်မရှင်က ပေးအပ်ရန် ငြင်းဆို



နိုဝင်ဘာ ၁၈၊ ၂၀၂၀

မွန်ညီညွတ်ရေးပါတီအနေဖြင့် မွန်ပြည်နယ် အတွင်းရှိ မဲဆန္ဒနယ်အချို့၏ ရွေးကောက်ပွဲရလဒ်များအပေါ် သံသယရှိသဖြင့် ထပ်မံအတည်ပြုနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပုံစံများကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များထံ တောင်းခံထားသော်လည်း မြို့နယ်ကော်မရှင်များက မဲစာရင်းပုံစံများ ပေးအပ်နိုင်ရန် ၎င်းတို့အနေဖြင့် အဆင့်ဆင့်တင်ပြရန်လိုအပ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးကော်မတီက ပြောပါသည်။

“တကယ်ဆို ပုံစံ (၁) မဲဆန္ဒရှင်စာရင်းကို ကော်မရှင်က ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ပေးထားရမှာ။ ခုက ကျွန်တော်တို့ပါတီက တောင်းတာတောင် မပေးဘူး။ ဒီအပေါ်မှာတော့ ကျွန်တော်တို့ သံသယဝင်တာမျိုး ရှိတာပေါ့” ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူးက ပြောပါသည်။

မွန်ပြည်နယ် သံဖြူဇရပ်၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်များရှိ မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲရလဒ်အပေါ် သံသယရှိသဖြင့် ပုံစံ (၁) မဲဆန္ဒရှင်စာရင်း၊

ပုံစံ (၁၆) သက်ဆိုင်ရာမဲရုံများက ပေးပို့လာသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲစာရင်း၊ ပုံစံ (၁၈) ကြိုတင်ဆန္ဒမဲလက်မှတ်များအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရရှိသည့် ဆန္ဒမဲစာရင်းနှင့် ပုံစံ (၁၉) အနိုင်အရှုံးရလဒ်မဲစာရင်းများကို တောင်းခံထားသော်လည်း သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ပေးအပ်ခြင်း မရှိချေ။

“ကိုယ်စားလှယ်က တောင်းခံမယ်ဆိုရင် ပုံစံအားလုံးကို ပေးရမှာပါ။ ဒါက လုပ်ထုံးလုပ်နည်းပဲ။ ခုက မဲစာရင်းက ညှိထားတာလား၊ ကွာဟတာမျိုး ရှိနေတာလားဆိုတာ ပွင့်လင်းမြင်သာမှု မရှိဘူးပေါ့။ မြို့နယ်အဆင့်မှာ တောင်းခံလို့ မရဘူးဆိုရင်တော့ အဆင့်ဆင့်ကို တက်ရမှာပဲ” ဟု အတွင်းရေးမှူး နိုင်သန်းရွှေက ပြောပါသည်။

သံဖြူဇရပ်မြို့နယ်တွင် မဲဆန္ဒနယ် (၄) နေရာ ရှိသည့်အနက် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) နှင့် ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒနယ် (၄) နေရာ ရှိသည့်အနက် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တို့တွင်သာ မွန်ညီညွတ်ရေးပါတီက အောင်နိုင်ထားပြီး ပေါင်မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးကို လက်ရှိအာဏာရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က

အောင်နိုင်ထားသည်။

“နိုဝင်ဘာ (၁၁) ရက်နေ့က ပုံစံ (၁၆) သွားယူတော့ မြို့နယ်ကော်မရှင်က ပေးပို့ခွင့်မရှိဘူးပြောတယ်။ ပုံစံ (၁၆) လိုချင်ရင် ရပ်ကျေးကော်မရှင်အလိုက် မိတ္တူကူးယူလို့ ပြောတယ်။ ကျိုက်မရောမှာ မဲရုံ (၉၀) လောက်ရှိတာ ကျွန်မတို့က ဘယ်လိုလုပ်နိုင်မလဲ။ ၂၀၁၅ တုန်းကလည်း ကျွန်မဝင်ပြိုင်တယ်။ မြို့နယ်ကော်မရှင်က ပုံစံ (၁၆) နဲ့ ပုံစံ (၁၉) ပေးတယ်။ ဒီနှစ်က သွားတောင်းလည်း မပေးဘူး” ဟု ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်း မိမိန္ဒာနန်က ပြောပါသည်။

“ တရားစွဲတာတို့ဘာတို့က စစ်ဆေးတွေ့ရှိချက်အပေါ်မှာပဲ ပြောလို့ရမယ်။ အခုကတော့ သေချာအတည်ပြုနိုင်ဖို့ ပုံစံတွေ ရရှိဖို့ပဲ လုပ်နေတယ်။ မြို့နယ်တွေဆီကလည်း ရွေးကောက်ပွဲမတရားပြုကျင့်မှုတွေကို တောင်းခံထားတာ ရှိတယ်။ ခုထိတော့ ပေးပို့လာတာ မရှိသေးဘူး” ဟု နိုင်သန်းရွှေက မှတ်ချက်ပေးပါသည်။



တံဆိပ်တုံးအတုဖြင့် ဆန္ဒပြထားသောကြိုတင်မဲများကို ပယ်ဖ်အဖြစ်သတ်မှတ်ပါက လက်ခံမည်မဟုတ်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းဆို

UEC အမှတ်အသားပါ တံဆိပ်တုံးအစစ်



Photo: Mizzima

နိုဝင်ဘာ ၅၊ ၂၀၂၀

ပေါင်မြို့နယ် အင်းပြောင်ကျေးရွာအုပ်စု၊ တံခွန်တိုင် ကျေးရွာရှိ မဲရုံအမှတ် (၁) တွင် ၂၀၂၀ အောက်တိုဘာလ (၂၉) ရက်နေ့က စတင်၍ အသက်(၆၀) နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲပေးခဲ့ရာ UEC အမှတ်အသားမပါ တံဆိပ်တုံးအတုဖြင့်ကြိုတင်မဲပေးနေခြင်းကိုနိုဝင်ဘာ(၁)ရက်နေ့ကစစ်တွေ့ရှိခဲ့သည်။ အဆိုပါတံဆိပ်တုံးအတုဖြင့် ထုထားသောကြိုတင်မဲများကို ပယ်ဖ်အဖြစ်သတ်မှတ်ပါက လုံးဝလက်ခံမည်မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

တံဆိပ်တုံးအတုဖြင့် ကြိုတင်မဲပေးထားသူ မဲဆန္ဒရှင် (၂၃) ဦးအထိရှိပြီး ၎င်းတို့ကို ကြိုတင်မဲ အသစ်ပြန်လည်ပေးအပ်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း ပေါင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောသည်။

“တံဆိပ်တုံးအတုနဲ့ပတ်သက်ပြီး UEC ကပဲ တာဝန်ယူရမယ်။ မဲရုံတွေရဲ့ စည်းကမ်းချက်ကို UECကပဲ စီမံခန့်ခွဲနေတာ။ အခုကြိုတင်မဲလာထည့်တဲ့သူက လူငယ်မရှိဘူး၊ လူကြီးတွေချည်းပဲ။ တံဆိပ်တုံးအတုက မဲရုံရောက်ဖို့ဆိုတာ မလွယ်ဘူးလေ။ အခုလိုမျိုး ဖြစ်သွားတာကို UEC က တာဝန်ယူရမယ်။ တံဆိပ်တုံးအတုနဲ့ မဲပေးတဲ့ဟာကို ပယ်ဖ်လုပ်မယ်ဆိုရင် ကျွန်မတို့ (လုံးဝ) လက်မခံနိုင်ဘူး။ တံဆိပ်တုံးအတုနဲ့ ပေးထားတဲ့မဲတွေကို ခိုင်လုံမဲဖြစ်ဖို့ UECကတာဝန်ယူရမယ်။ အဲလိုမဟုတ်ရင် အသစ်ပြန်လည်မဲပေးနိုင်ဖို့ကို စီစဉ်ပေးရမယ်” ဟု ၎င်းကဆိုသည်။

တံဆိပ်တုံးအတုဖြင့် ဆန္ဒပြထားသော ကြိုတင်မဲများကို မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို နိုဝင်ဘာ (၃) ရက်နေ့က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ ညွှန်ကြားမှု နာမံထားပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံတင်ပြသွားမည် ဖြစ်ကြောင်း သတုံခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးဦးသက်နိုင်ဦးက ပြောပါသည်။

“တံဆိပ်အတုကို ဘယ်အချိန်မှာ ဘယ်သူလဲ သွားသလဲဆိုတာ မသိလိုက်ဘူး။ ကျွန်တော်တို့က UEC တံဆိပ်တုံးတွေပဲ ဖြန့်ဝေပေးထားတယ်။ ပြောရမယ်ဆို တစ်ယောက်ယောက်က လဲသွားလို့သာ အခုလို ဖြစ်သွားတာ။ တစ်ယောက်ယောက်က မလဲရင်ဒါမျိုး ဖြစ်စရာအကြောင်းမရှိဘူး။ တံဆိပ်တုံး(၄)ခုလောက် ထားထားတယ်။ တစ်ခုက UEC တံဆိပ်တုံးမဟုတ်တဲ့ဟာဖြစ်သွားတယ်” ဟု ဦးသက်နိုင်ဦးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုနေသော်လည်း တံဆိပ်တုံးအတုဖြင့် ဆန္ဒပြထားသောမဲများကို ပယ်ဖ်အဖြစ်သတ်မှတ်ရန် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရသည်။

“ UEC ဘက်ကတော့ သူတို့သဘောထားအတိုင်း သူတို့ထုတ်ပြန်မယ်ပေါ့။ ကျွန်တော်တို့က ဥပဒေအတိုင်းပဲသွားတယ်။ ဥပဒေမှာက အတုကို ခိုင်လုံမဲသွားပေးလို့မရဘူး။ ခိုင်လုံမဲ ဘယ်လိုသွားပေးလို့ရမလဲ။ ခိုင်လုံမဲပေးလိုက်မယ်ဆို နောက်ဆက်တွဲ

ပြဿနာကို ဘယ်သူရှင်းပေးမလဲ။ အဲဒါကြောင့် ကျွန်တော်တို့ကပယ်ဖ်အဖြစ်သတ်မှတ်လိုက်တယ်” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှ အဖွဲ့ဝင်ဦးထွေးဦးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွင်း ပေါင်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းတစ်သောင်းကျော်ရှိပြီး မဲရုံပေါင်း (၉၈) ရုံ ဖွင့်လှစ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။



“တံဆိပ်တုံးအတုနဲ့ပတ်သက်ပြီး
UEC ကပဲ တာဝန်ယူရမယ်။
မဲရုံတွေရဲ့ စည်းကမ်းချက်ကို
UEC ကပဲ စီမံခန့်ခွဲနေတာ။
အခုကြိုတင်မဲလာထည့်တဲ့သူက
လူငယ်မရှိဘူး၊
လူကြီးတွေချည်းပဲ။
တံဆိပ်တုံးအတုက
မဲရုံရောက်ဖို့ဆိုတာ
မလွယ်ဘူးလေ။
အခုလိုမျိုး ဖြစ်သွားတာကို
UEC က တာဝန်ယူရမယ်။
တံဆိပ် တုံးအတုနဲ့
မဲပေးတဲ့ဟာကို
ပယ်ဖ်လုပ်မယ်ဆိုရင်
ကျွန်မတို့ (လုံးဝ)
လက်မခံနိုင်ဘူး။

Quarantine Center တွင် ရောက်ရှိနေသူ မဲဆန္ဒရှင်များ (၆) ပေအကွာမှ ကြိုတင်မဲပေးရမည်



Photo: DVB

နိုဝင်ဘာ ၄၊ ၂၀၂၀

မွန်ပြည်နယ်အတွင်းရှိ Quarantine Center များတွင် အသွားအလာကန့်သတ်ခံထားရသူ မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲများကို ကိုယ်တိုင် ကိုယ်ကျ ပေးအပ်နိုင်မည်မဟုတ်ဘဲ ကြိုတင်မဲယူဆောင်လာသည့် ကျန်းမာရေးဝန်ထမ်းက (၆)ပေအကွာမှနေ၍ ကိုယ်စားဆန္ဒမဲပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရှိရသည်။

အသွားအလာကန့်သတ်ခံထားရသူ မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲလက်မှတ်ကို လက်ဖြင့် ထိတွေ့ကိုင်တွယ်ခွင့်ရမည်မဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်းက ကိုယ်စားတံဆိပ်တုံးနှိပ်ကာ မဲဆန္ဒရှင်အား ပြန်လည်ပြသအတည်ပြုပြီးနောက် စာအိတ်ကို ၎င်းရှေ့မှောက်တွင် ပိတ်ပေးသွားမည်ဖြစ်သည်။

“ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ကြိုတင်မဲစာအိတ်တွေကို လက်ခံထားတဲ့သူက ပိုးသတ်ပြီး သီးသန့်မဲပုံးထဲမှာ ထည့်ရမယ်” ဟု မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အဆိုပါသီးသန့်မဲပုံးများကို မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုကော်မတီ၏ အကူအညီဖြင့် ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ပြန်လည်သယ်ယူလာပြီး သတ်မှတ်ထားသည့်မဲပုံးအတွင်းသို့ အများပြည်သူရှေ့မှောက်တွင် လွှဲပြောင်းထည့်သွင်းသွားမည်ဖြစ်သည်။ သီးသန့်မဲပုံးများကို ထိန်းသိမ်းထားစဉ်ကာလအတွင်း ပိုးသတ်ခြင်းလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်သွားမည်ဖြစ်ပြီး မသက်ဆိုင်များကိုလည်း ထိတွေ့ကိုင်တွယ်ခွင့်ပြုမည် မဟုတ်ချေ။

“မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ (Quarantine ဝင်နေသူ) မဲဆန္ဒရှင်တွေကိုတော့ သီးခြားစာရင်းပြုစုပြီး သက်ဆိုင်တဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေကို ကြိုတင်အကြောင်းကြားထားတယ်။ သူတို့က ပုံစံ (၁၅) နဲ့ ကြိုတင်မဲပေးရမယ်” ဟု မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူက ဆက်ပြောပါသည်။

ပြီးခဲ့သည့်အောက်တိုဘာလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆေးရုံတက်နေသူများ၊ ချုပ်နှောင်ခံနေရသူများ၊ မဲဆန္ဒနယ်ကျော်လွန်၍ ခရီးဝေးသွားလာနေသူများ၊ အသက် (၆၀) နှင့်အထက် မဲဆန္ဒရှင်များနှင့် Quarantine ဝင်နေသူ မဲဆန္ဒရှင်များအနေဖြင့်

အောက်တိုဘာလ (၂၅) ရက်နေ့မှ နိုဝင်ဘာလ (၅) ရက်နေ့အထိ ကြိုတင်မဲပေးနိုင်ကြောင်းထုတ်ပြန်ထားသည်။

Covid - 19 အတည်ပြုလူနာနှင့် အသွားအလာကန့်သတ်ထားသူများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များကို အောက်တိုဘာ (၂၉) ရက်နေ့မှစပြီး ကောက်ခံနေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် နိုဝင်ဘာလ (၃) ရက်နေ့အထိ Covid - 19 အတည်ပြုလူနာ (၆၈၇) ဦး၊ ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရသူ (၅၈၉) ဦးနှင့် သေဆုံးလူနာ (၁၀) ဦး ရှိပြီး လက်ရှိတွင် ဆေးရုံတက်နေသူ အတည်ပြုလူနာ (၈၂) ဦး ရှိကြောင်း သိရသည်။



ကြိုတင်မဲအများအပြား ပယ်မဲဖြစ်သွားမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်း စိုးရိမ်



နိုဝင်ဘာ ၃၊ ၂၀၂၀

ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှုအခြေအနေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွဲ့စည်းထားရှိသော ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များသည် အသက် (၆၀) နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲများကို ၂၀၂၀ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့ကာလအတွင်းကောက်ယူပေးလျက်ရှိသည်။

ထိုသို့ ဆန္ဒမဲပေးရာတွင် မဲပေးပုံနည်းစနစ် သိရှိနားလည်မှု အားနည်းခြင်းနှင့် အခြားသောအကြောင်းအရာများကြောင့် ကြိုတင်ဆန္ဒမဲအများအပြားသည် ပယ်မဲဖြစ်နိုင်ချေများကြောင်း ကြိုတင်မဲပေးခြင်းကို စောင့်ကြည့်လေ့လာနေသည့် မွန်ညီညွတ်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါသည်။

“ လေ့လာမိသလောက်တော့ (မဲပေးပုံနည်းစနစ်ကို) သိနားလည်တဲ့သူ အတော်နည်းတယ်။ တစ်ချို့က ကိုယ့်ဘာသာကိုယ် တံဆိပ်တုံးမထုတ်ဘူး။ တစ်ချို့ကျ တံဆိပ်တုံးမထုဘဲ ဒီအတိုင်းခေါက်ပြီးမဲပုံးထဲ ထည့်လိုက်တယ်။ တံဆိပ်တုံးထုပြီး မဲထည့်ပြန်တော့လည်း မဲပုံးမှားထည့်တာမျိုးလည်း ရှိပြန်ရော ” ဟု မွန်ညီညွတ်နယ် သံဖြူဇရပ်မြို့နယ် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးကပြောပါသည်။

၂၀၂၀ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၅) ရက်နေ့ကာလအတွင်း အသက် (၆၀) နှင့်အထက် သက်ကြီးရွယ်အိုများအနေဖြင့် သက်ဆိုင်ရာရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ကြိုတင်မဲပေးရမည်ဖြစ်ပြီး နာမကျန်းသူများအနေဖြင့် မိမိနေအိမ်မှနေ၍ ကြိုတင်မဲပေးနိုင်မည်ဖြစ်သည်။

“ သက်ကြီးသမားတွေဆိုတော့ ခြေလက်တွေလည်း တုန်၊ စာကလည်း သိပ်မတတ်တော့ မဲပေးတဲ့နေရာမှာ (အဆင်မပြေတာ ရှိတယ်)။ ကြိုတင်လေ့လာမှု အားနည်းတာလည်း ပါတာပေါ့လေ” ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် အဆင်မပြေမှုများနှင့် မသမာမှုများ နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပေါ်နေပြီး စာအိတ်ကို လုံခြုံစွာပိတ်ခဲ့မှုမရှိခြင်း၊ စာအိတ်ကော်ကြောင့် ဆန္ဒမဲလက်မှတ် စွန်းထင်းခြင်း၊ စာအိတ်ဖောက်စဉ် မဲလက်မှတ်စုတ်ပြမှုဖြစ်ခြင်း၊ တံဆိပ်တုံးအစား ဘောပင်ဖြင့် ဆန္ဒပြုမိခြင်းနှင့် စာအိတ်လွဲမှားခြင်းများကို ပယ်မဲအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ (၃၀) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

